

Ekitabo kya Danyeri — Omuwendo Bibiri-Kikumi

*Ubuhanuzi Bugaragazwa: Gukoranirizwa kwa Kabiri n'Icyo Gusobanura
Kwako mu Mpera z'Ibihe z'Abadiventisti*

Jeff Pippenger
2024-05-05

Beto tusoma ku ntangu ya busakudi yina kele kumonisama bonso kuvutukila ya zole yina mbikudi
Yezaya zabudidila, mpe na nima Mpangi-nkento White diaka.

Ka mu kisina, shina sha Yese shakala hashi sha kuvangila vanhu; Vakamafuchi navaya mwe
kumbundila kuli yeyi; kaha kuhwima chenye nachiya chachilemu. Kaha nachikasoloka ha
likumbi lyenelo, nge Yehova mwakaneha livoko lyenye cheka lwola lwa muchivali,
nakukumbulula chisendo cha vandu venye vatasyala, kufuma ku Asulya, naku Ejipitu, naku
Patelosi, naku Kushi, naku Elami, naku Shinari, naku Hamati, na kuvihela vya kalungalwiji.
Kaha mwakawika hashi sha kuvangila mafuchi, kaha mwakasokola vakandamina va Isalele,
kaha mwakungulula vamwami va Yuta kufuma kuvinjili vinayi vya mavu. Kaha lizavu lya
Efulayimu nalikaya, kaha vakaulwane va Yuta navakakanwa: Efulayimu kanda azavila Yuta,
kaha Yuta kanda akenyeka Efulayimu. Isaya 11:10–13.

ناوئىن مل كهى يووترگكهى، موهن ئىركهه ۆك مهوود ىكئىراج ۆب ادى اود ىن اژۆر مل ادوخ ىل مگ كئىگن ه
ىئىپ اى اشىئى و، نووب ژۆر نى موههچن هپ شىئىپ مك ارد ن اشىن مژۆر مد وهب مك هى ه ادمناى ىب اتوق وهى
نئىر دىر بهد ادوهه ىن ان مژۆر و، تئىچ مد وان مل مى ارفهئى ىى هرىئى اهموره»، مك كئىتاك كهو تادمد مژامئى
»تاك ان جن مرن مى ارفهئى ش ادوهه و، تاكان ادوهه مل ىى هرىئى مى ارفهئى

“Likabu ni kukumina ku batu ba Nzambi, mpe nyadi ya matiti ya mabe fweti kabwanisa na blé.
Kansi Efraime kavanda diaka na makasi ya ntembe sambu na Yuda ve, mpe Yuda kayokisa
diaka Efraime mpasi ve. Bandinga ya mbote, ya malembe, ya mawa, ta basika na bantima mpe
na bikoba bisantisami. Yo kele mfunu mingi ete beto vanda ya kusangana; mpe kana beto
nyonso sosa bumfumu ya malembe mpe ya kuditula na nsi ya Klisto, beto ta vanda na makanisi
ya Klisto, mpe ta vanda na bumosi ya mpeve.” Review and Herald, 19 Mars 1895.

Kunga hamwe ni kimwe mu bigize umurimo Kristo asohoza igihe yongera gukoranya ku ncuro ya
kabiri abo ibihumbi ijana na mirongo ine na bine. Ubumwe ubwo bwashushanyijwe n'iminsi icumi
yabanje Pentekote, n'iminsi itandatu y'iteraniro ry'ingando rya Exeter, kandi bwari gushoboka
kugerwaho kuva mu 1856 kugeza mu 1863, iyo abari baranyuze mu gutenguha gukomeye ko ku
wa 22 Ukwakira 1844 bataba barazimiye inzira.

ى موهن تاه نارادر مواب مل كئىرۆز، هى گن متلد وهى اود ىكهى ىى اىن لدان و ناموگ ى موام مل نكئىل
مكهراك هى موئش مهب.... موامان من تاه نووبش مباد و ىكئوكان. اد تس مهب ناىؤخ ىر مواب حىس هم
ىى يووترگكهى مهب تس ىتنئى قداى ىشال و ومه رهغهئى. اردلئى هئىچ هب ىكىرات مل ناهىج و، ارىگار
”اووب مد زاوىج ممئى ىووزئى مهن هچ، نووب اتس موار اس ىع ىر مواب و ادوخ ىن اكهن امرهف رهس مل

“Kristo akumli kelengyim di apin; eno kumei aji God ningzang me. God aji Anümi, Israel, rangphang 40 sal kachipli long wamli phan mojang me. Puni Canaan ram dang ni piri-piri long paipe, angi mi kangthir, kangsü, kangzük, kangsang apin pungtet pejang me. Tete, kerang teni peni phangtheklü aji, ‘akoktet mezüng’ (Hebrews 3:19) angji apin long ingang me. Puni süngdang long murmur, meyim, aru khamjang pejang me, angji Puni teni dena ahing kimkim pungtet mojang me.

“Yaka makumi mane, ukukana icitetekelo, ukung’ununa, no kulwisha kwalifingile Israyeli wa kale ukufuma mu mpanga ya Kanaani. Imembu shimo shene shalenga ukwingila kwa Israyeli wa lelo mu Kanaani wa mu myulu ukulambalala. Mu byonse fibili, amafunde ya kwa Lesa tayali ne cilubo. Ni ukukana icitetekelo, ukutemwa ifya mwisonde, ukushelela ukwipesa kuli Lesa, no kukowelesha pakati ka bantu ba kwa Shikulu abailumbula ukuti mbe bakwe, e fyatuleka imyaka iingi muli ili sonde lya lubembu no bulanda.” Selected Messages, book 1, 68, 69.

Kaika kwa malaika wa pili kulitambulisha kutawanyika kulikotokea wakati wa kuvunjika moyo kwa kwanza, ambako kulianzisha wakati wa kukawia; kisha kukaongoza hadi kipindi cha siku sita katika mkutano wa kambi wa Exeter, ambapo umoja juu ya ujumbe ulitimizwa kabla ya kumwagwa kwa Roho Mtakatifu katika ujumbe wa Kilio cha Usiku wa Manane mwishoni mwa mkutano.

1844 թվականի հոկտեմբերի 22-ին երրորդ հրեշտակի իջնելը մեծ հիասթափության ժամանակ բացահայտեց ցրումը և ներմուծեց կրթության մի ժամանակաշրջան, երբ Աստծո ժողովրդին բացվեցին Սրբոց Սրբոցի հետ առնչվող ճշմարտությունները: 1849 թվականին Տերը մեկնել էր Իր ձեռքը՝ երկրորդ անգամ Իր ժողովրդին միասին հավաքելու համար, և 1851 թվականին ներկայացվում էր 1850 թվականի գծապատկերը: Այդ գծապատկերը ներկայացնում էր հիմնարար պատգամը, և հենց այն պատգամը, որ պետք է դրոշի պես բարձրացվեր աշխարհի առաջ:

Kristo akakusanyapo wanafunzi kwa mara ya pili kulianza mara hiyo hiyo katika kushuka Kwake, na kukusanywa kwa wale wa Exeter kulianza katika kipindi cha wakati wa kukawia. Katika historia ya uasi wa 1863, kukusanya kwa mara ya pili kulianza angalau miaka mitano ndani ya mchakato wa elimu ulioanza wakati nuru ya patakatifu ilipofunuliwa mwaka 1844. Mwaka 1848, Uislamu ulikuwa wakati huo ukiyatia mataifa hasira. Kukusanya huko kwa pili kunaonyeshwa kuwa kazi ya hatua kwa hatua inayotimizwa kwa kufika kwa zile siku kumi zilizotangulia Pentekoste, na pia kwa zile siku sita za mkutano wa kambi wa Exeter, na kulipaswa kuwa kumekamilika ifikapo 1856.

Umurimo wo gukoranya ubwoko Bwe ubwa kabiri ni umurimo usoza uw’umumarayika wa gatatu, kandi usohozwa n’ukuboko kwa Kristo.

Na ulusiku lwa Sabata lufikile, aqala ukufundisa esinagogeni; abaningi abamuzwayo bamangala, bethi: “Lo muntu uzithathaphi lezi zinto? Futhi kuyini lokhu kuhlakanipha akuphiwe kona, kuze kwenziwe ngisho imisebenzi enamandla kangaka ngezandla zakhe?” Marku 6:2.

Uyo oluyombo lwakwe luli mu mukono gwe, era alirongoosa nnyo egguuliro lye,
n'akunjaanya enjaano ye mu ttereke; naye ebisusunku alibyokya n'omuliro ogutazikira.
Matayo 3:12.

Na nikamwona malaika mwingine mwenye nguvu akishuka kutoka mbinguni, amevikwa wingu; na upinde wa mvua ulikuwa juu ya kichwa chake, na uso wake ulikuwa kama jua, na miguu yake kama nguzo za moto; naye alikuwa na kijitabu kidogo kilichofunguliwa mkononi mwake; akaweka mguu wake wa kuume juu ya bahari, na mguu wake wa kushoto juu ya nchi. Ufunuo 10:1, 2.

“Ndzi vonile leswaku chati ya 1843 yi kongomisiwe hi voko ra Hosi, naswona a yi fanelanga ku cinciwa; leswaku tinhlayo a ti ri hilaha A a lava hakona; leswaku voko ra Yena a ri ri ehenhla ka yona naswona ri fihlerile xihoxo eka tin’wana ta tinhlayo, leswaku ku nga vi na loyi a nga xi vonaka, ku fikela loko voko ra Yena ri susiwa.” *Early Writings*, 74.

“A bobo baaminifu, baliiolemaa, baake basuokie aa bakudimuana nibabeene Mwami waabo taakizyakwiza, tebakalekelwa mu mudima. Lino alimwi bakatobelelwa ku maBbaibbele aabo kuti bapenye mapange aa businsimi. Janza lya Mwami lyakagwisigwa ku mibalo, alimwi nsobi yakatalusiyigwa. Bakabona kuti mapange aa businsimi akasika ku 1844, alimwi kuti bukamanyi obo mbobakapa kuti boolesye kuti mapange aa businsimi akamana mu 1843, bwakali kuzyanisya kuti aamana mu 1844.” *Early Writings*, 237.

Ang kasaysayan ng una at ikalawang mga anghel ay naglalaman ng isang hanay ng mga palatandaang-panahon na kaugnay ng kamay ni Cristo. Nang Siya'y bumaba noong Agosto 11, 1840 at Abril 19, 1844, may taglay Siyang isang pabalita sa Kaniyang kamay. Ang Kaniyang kamay ang siyang umakay sa pagbuo at paglalathala ng tsart ng 1843 noong Mayo 1842. Ang Kaniyang kamay ang siyang nagselyo ng isang kamalian sa mga bilang na nasa tsart. Pagkatapos ng pagkakawatak-watak na dulot ng unang kabiguang iyon, si Jeremias ay naupong nag-iisa dahil sa kamay ni Cristo. Pagkatapos ay inalis Niya ang Kaniyang kamay, at sa gayon ay nabuksan ang

selyo ng pabalita ng Sigaw sa Hatinggabi. Ang pagkilos ng pag-uunat ng Kaniyang kamay upang tipunin ang Kaniyang bayan sa ikalawang pagkakataon ay naganap mula sa unang kabiguan hanggang sa pulong-kampo sa Exeter, kung paanong ang mga alagad sa kahuli-hulihan ay natipong magkakasama sa Jerusalem sa loob ng sampung araw bago ang pagbubuhos ng Espiritu Santo. Sa pagdating ng ikatlong anghel noong Oktubre 22, 1844, itinaas ng Panginoon ang Kaniyang kamay.

و، نامسائى ۆب مودركز رهب ىؤخ ىتسده، ىنىب ووباتس هو ىومز رهسل و ىرهد رهسل نم ائ
وومه و ىومز و، ەىادى ئت ىهوى وومه و نامسائى ىهوى، تىژده ەىاتەهەكەك دراوخ موب ىدىئوس
تئىبەن رت ىچ تاكەك، مودركتسورد ەىادى ئت ىهوى وومه و ىرهد و، ەىادى ئت ىهوى
10:5، 6. نووبار كشاف

1840-ன் ஆகஸ்ட் 11 அன்று நிகழ்ந்த முதல் துட்கையிலிருந்த 1844-ன் அக்டோபர் 22 வரை, முதல் மற்றும் இரண்டாம் துதர்களின் வரலாறு கிறிஸ்தவின் கரத்தால் சுறிக்கப்பட்டள்ளது. 1844-ன் அக்டோபர் 22 அன்று மூன்றாம் துதன் இறங்கி வந்தான்; மாபெரும் ஏமாற்றத்தினால் சிறிய மில்லரைட் மந்தை சிதறடிக்கப்பட்டது. அந்த நாளில் கிறிஸ்த தமது கரத்தை வானத்தை நோக்கி உயர்த்தி, இனி காலம் இரக்காத என்ற சத்தியம்பண்ணினார்.

1844 年から 1863 年に至る歴史における第二の集めは、キリストが御手を上げられ、その御手にまた食すべき一つのメッセージを持っておられることをもって始まった。ついで 1849 年に、主は散らされた御自分の民を集めるため、二度目に御手を差し伸べられた。その民は、真夜中の叫びのメッセージによって集められていたが、予告されていた出来事が起こらなかった時に散らされたのである。エクセターのキャンプ集会において、キリストは御自分の群れを集め、そのメッセージの上に彼らを一つにされた。それは、ペンテコステに先立つ十日の間に主がなされたのと同様であった。フィラデルフィアのミラー派はエクセターのキャンプ集会を去り、ペンテコステを反復した。1856 年には、キリストはラオデキヤへと移行したその運動の外におられた。というのは、キリストはラオデキヤの者の心の外に立って戸をたたき、入ることを求めておられるからである。

Lole, nimehagarara ku rugi, kandi ndakomanga: nihagira umuntu yumva ijwi ryanje, agakingura urugi, ndinjira iwe, nsangire na we ku meza, na we asangire nanje. Ivyahishuwe 3:20.

Mu 1856, ukuboko kwa Kristo kwari gukomanga ku mugwi w'Abamilerite b'i Laodikiya, ariko biba iby'ubusa. Mu 1849, imyaka indwi mbere yaho, yari yatangiye kongera gukoranya ubwoko bwe ubwa kabiri, ariko ugushidikanya no kutamenya neza bihagarika umugwi w'i Filadelifiya.

“Ngo Adventist, inyuma y’ugucika intege gukomeye kwabaye mu 1844, baza kuba barakomeje gushikama mu kwizera kwabo kandi bagakomeza bafatanyije mu byo Imana yarimo ibahishurira, bakakira ubutumwa bw’umumarayika wa gatatu kandi bakabwamamaza ku isi mu mbaraga za Mwuka Wera, baba barabonye agakiza k’Imana, Uwiteka aba yarakoranye imbaraga nyinshi n’imihati yabo, umurimo uba wararangiye, kandi Kristo aba yaraje kera kwakira ubwoko Bwe ngo buhabwe ingororano yabwo. Ariko mu gihe cy’ugushidikanya no kutamenya neza cyakurikiye uko gucika intege, benshi mu bizeye ukuza

kwa Kristo baretse ukwizera kwabo.... Bityo umurimo urakomwa, kandi isi isigara mu mwijima. Iyo umubiri wose w'Abadiventisti uza kuba warishyize hamwe ku mategeko y'Imana no ku kwizera kwa Yesu, mbega ukuntu amateka yacu aba atandukanye cyane!" Evangelism, 695.

Na Septemba 11, 2001, Kristu wakakusanyije abantu Be bo ku minsi ya nyuma, hanyuma baza gusandazwa ku Julayi 18, 2020. Na Septemba 11, 2001, abari bakusanyijwe bakuye igitabo gihishwe mu kuboko kwa Kristu maze barakirya. Ku Julayi 18, 2020 banze itegeko ryagereranywaga n'ukuboko Kwe kuzamuye, ryagaragazaga yuko "igihe kitazaba kikiriho."

1843-eri hutsitako iragarpenean Filadelfiako milleritarrek ez zuten matxinadarik agertu; izan ere, Jaunak agerrarazi zien argi guztiaren arabera jardun zuten; baina 2020ko uztailaren 18an, hirugarren aingeruaren mugimenduko Laodizeakoe Haren eskuari loturiko argiaren aurka matxinatu ziren. 1844aren ondoren, lehen aingeruaren Filadelfiako mugimenduak, "zalantza eta ziurgabetasun garaian", "beren fedea eman zuen", eta Laodizeako bihurtu ziren.

1856 isawula esikalo sokushintsha, simela isikalo sokushintsha kubantu bakaNkulunkulu bezinsuku zokugcina.

1849 ş 1856 arasındaki yedi yılın bir yerinde, Filadelfiyalı Millerci hareket, Rab'bin Kendi halkını ikinci kez toplamak üzere uzanmakta olan eline karşı direndi; ve vaat şuydu ki, O vakit, geçmişte yaptığından daha fazlasını yapacaktı.

"Ku wa 23 wa Mwezi wa Tisa, Bwana alinionyesha kwamba alikuwa amenyoosha mkono wake mara ya pili ili kuwakomboa mabaki ya watu wake, na kwamba juhudi zapasa kuongezwa maradufu katika wakati huu wa kukusanya. Katika wakati wa kutawanyika Israeli alipigwa na kuraruliwa; lakini sasa katika wakati wa kukusanya Mungu atawaponya na kuwafunga watu wake. Katika kutawanyika, juhudi zilizofanywa kuieneza kweli zilikuwa na athari ndogo tu, zikafanikisha machache tu au bila chochote; lakini katika kukusanya, Mungu alipoweka mkono wake ili kuwakusanya watu wake, juhudi za kuieneza kweli zitakuwa na matokeo yaliyokusudiwa. Wote wanapaswa kuwa na umoja na bidii katika kazi hii. Niliona kwamba ilikuwa aibu kwa mtu ye yote kurejelea kutawanyika ili kupata mifano ya kutuongoza sasa katika kukusanya; kwa maana ikiwa Mungu hatufanyii zaidi sasa kuliko alivyofanya wakati ule, Israeli hatakusanywa kamwe. Ni muhimu vivyo hivyo kwamba kweli ichapishwe katika gazeti, kama vile inavyohubiriwa." Review and Herald, November 1, 1850.

Ngimane, Mwene akesile kulongolweshwa mulimo Wendi ku ntendekelano ya bumwe, lelo ubumwe bula bwafumamo nangu byamoneke, kabili "mu nshita ya kutwishika no kusankanishiwa iyo yakwelelepo pa kupuputulwa kwa kutemwa, bengi pa baacetekela mu kubwela kwa Mwami baponawile mu lwitabilo lwabo." The Present Truth (pa kufuma bwino yaitilwe Review and Herald) yatendeke kusangululwa mu mwaka wa 1849, kabili mu 1851 ichati ya 1850 yaliipo, lelo mu 1856, imbila ya "inshita cinelubali" ya mu Levi 26 yasiyilwe ukwabula kupwisha. Imbila iyo yaisululwike pa October 22, 1844, yacitike apo ubusesemo bwa nshita bwa myaka amakana yabili na myanda itatu, no bwa myaka amakana yabili na myanda itanu na makumi yabili, bwapwishile.

Isabato ni yo nyigisho yamurikiye hejuru y'izindi nyigisho muri icyo gihe, kandi mu gihe cy'imyaka cumi n'ibiri habayeho gahunda yo kugeragezwa kugeza igihe ikigeragezo cya nyuma cyageraga mu 1856. Icyo kigeragezo cyerekeye isabato yo kuruhuka kw'isi, kandi cyaranze iherezo ry'igihe cyo kugeragezwa cyatangiranye n'isabato yo kuruhuka kw'abantu. Icyo gihe cyo kugeragezwa cyari gifite ikimenyetso cya Alufa na Omega. Umwaka wa 1856 na wo wari uhagarariye ukwiyongera k'ubumenyi ku kuri kwa mbere kw'ishingiro kwavumbuwe na Miller, bityo na kuri urwo rwego wari ufite ikimenyetso cya Alufa na Omega. Ukuri kw'Isabato, kuba ari cyo kimenyetso cy'ubwoko bw'Imana bwejejwe, kwagaragajwe nk'ijwi ry'impanda ya karindwi, igihe ubwiru bwa Kristo mu mwizera, ari bwo byiringiro by'ubwiza, busohozwa. "Inshuro ndwi" zagaragajwe n'impanda ya Yubile yagombaga kuvuzwa ku Munsu w'Impungano.

Lemwa lwemwaka saba ukufuma mu 1856 ukufika mu 1863 lwamilepo amaisiku ikumi mu Yerusalemu ku bayekula, kabili amaisiku mutanda ya lukuta lwa mu nkambi ku Exeter ku baMillerite ba Filadelfia; lelo, mu bulanda, iyo nshita yalibwelelemo ukuba icilangililo ca abo abakana ukukonka Shikulu nga alemutungulula mu nshita ya kusendama. Imbiri ya malaika wa kutendeka no wa cibili, iyo e nshita ya mbiri ya ifinkunka cinelubali, yalangilila Shikulu alola ukubolola ukuboko kwakwe ukulonganika abantu Bakwe umuku wa cibili ukufuma pa 19 Aprili, 1844, kabili yalangilila ukwasuka kwa kumfwila, nga abacenjela bakonkelele Kristu ukuya mu Ncende Iyacila Ukubelenga.

ادوخ هك تاكهد رايد، 1863 ات 1844 يل اس هل مهيئس يكلهم اكيرات هك، مكهه ي شيداق اكيرات ول مال هب؛ موهت اكبوك راج مهوود وب يكله هك يوهي وب موودرك ژيرد يوخ يتسد مكيدي كيراج ادوخ، مووتاه 2023 يزوممت هك موهي هول، مهيئس يراج وب، اتسئي. تيوهكهدرد نوب يغي، ادهي اكيرات ن اوهي و، موهت اكبوك راج مهوود وب يكله هك يوهي وب تاكهد ژيرد يوخ يتسد مكيدي كيراج يرادي هراج ئس وهئ تهقيق ه يروم مكنوچ، لهي اريوگ ين ايفل ئدال يف كهو نن ئد ئج هب مهوود شيداق ين وهومن و، نهكهد لهي اريوگ ين ايفل ئدال يف يتهي ارهن ئون هك يياتوك و اتهر مس كهو تاكهد. نن اكهن امرفان هيقي دئوال شيتس ارموان.

Tukona kuenderera mberi nechidzidzo ichi munyaya inotevera.

“Ekiisa zika heed mampeshelo kaLaodikea? Zika repent, nanguge, noma kunjalo ukuthi umbiko weqiniso onzima kakhulu—umbiko wengelosi yesithathu—uyamenezelwa emhlabeni, baqhubeke esonweni na? Lona ngumbiko wokugcina womusa, isixwayiso sokugcina ezweni eliwileyo. Uma ibandla likaNkulunkulu liba sivivi, alisemi emseni kaNkulunkulu kunokuba enjalo namabandla amelwe njengawileyo, asephenduke indawo yokuhlala yamademoni, nesibopho sawo wonke umoya ongcolileyo, nesibaya sazo zonke izinyoni ezingcolileyo nezinengekayo. Labo abaye baba namathuba okuzwa nokwamukela iqiniso, futhi abahlangene nebandla lamaSeventh-day Adventist, bezibiza ngokuthi bangabantu bakaNkulunkulu abagcina imiyalo, kodwa nokho bengenawo amandla okuphila nokuzinikela kuNkulunkulu ngaphezu kwalokho okukhona emabandleni ngokwegama kuphela, bayakwemukela izinhlopho zikaNkulunkulu ngokuqinisekileyo njengamabandla aphikisa umthetho kaNkulunkulu. Kuphela yilabo abangcweliswe ngeqiniso abayokwakha umndeni wobukhosi ezindlini zasezulwini uKristu aye ukuzilungisela labo abaMthandayo nabagcina imiyalo yaKhe.

“እኔ አውቀዋለሁ” የሚል፣ ትእዛዛቱንም የማይጠብቅ ውሸታም ነው፤ እውነትም በእርሱ ውስጥ የለም” [1 ዮሐንስ 2:4]። ይህ እግዚአብሔርን እንደሚያውቁ እና ትእዛዛቱን እንደሚጠብቁ የሚናገሩ ሁሉን ያካትታል፤ ነገር ግን ይህን በመልካም ሥራ የማያሳዩትን። እነርሱ እንደ ሥራቸው ይቀበላሉ። “በእርሱ የሚኖር ሁሉ ኃጢአት አያደርግም፤ ኃጢአትን የሚያደርግ ሁሉ አላየውም አላወቀውምም” [1 ዮሐንስ 3:6]። ይህ ለቤተ ክርስቲያን አባላት ሁሉ፣ የሰባተኛ ቀን አድጌንቲስት ቤተ ክርስቲያናት አባላትንም ጨምሮ፣ የተነገረ ነው። “ልጆቼ ሆይ፣ ማንም አያታልላችሁ፤ ጽድቅን የሚያደርግ እርሱ ጽድቅ እንደሆነ ጽድቅ ነው። ኃጢአትን የሚያደርግ ከዲያብሎስ ነው፤ ምክንያቱም ዲያብሎስ ከመጀመሪያው ጀምሮ ኃጢአትን ያደርጋልና። ለዚህ የእግዚአብሔር ልጅ ተገለጠ፣ የዲያብሎስን ሥራዎች ያፈርስ ዘንድ። ከእግዚአብሔር የተወለደ ሁሉ ኃጢአትን አያደርግም፤ ዘሩ በእርሱ ውስጥ ይኖራልና፤ ከእግዚአብሔርም ስለ ተወለደ ኃጢአትን ማድረግ አይችልም። በዚህ የእግዚአብሔር ልጆችና የዲያብሎስ ልጆች ይገለጣሉ፤ ጽድቅን የማያደርግ ሁሉ ከእግዚአብሔር አይደለም፤ ወንድሙንም የማይወድ እንዲሁ” [1 ዮሐንስ 3:7–10]።

هوانوگ مل اتشئە مالەب، نئیس انەد مەمش ینئسار اپ یتس ینئقدا ئ مەب نایۆخ نایوومە یناوەی.
ادوخ یراک ل مەگەل مەدرکی یراکژد نای مەنارابەوانوگ ی اگئێ. نەزۆرد ادادوخ مەدرەب مل، نەواوەدرەب
و؛ یتئد نەماناکاس ئ ل مەل کئ مەدنەئ رە و ب مەادوخ مەل مەکشو. هوانوگ وان مە مەد مەکی د ی کەلەخ
اب وکلەب؛ تەدبەل اگئێ. مەل تئیب ل مەش ی مەوئ کە مەن، مەکب کەچ نەتەن اکئێپ و ب تەسار ین اکاگئێ.
چە مەوئ ئ ب مەب ی مەوئ، ی زۆرێپ و، نە مەکب کئ قۆرم و مە ل مەگەل ی تەشائ ین ئوش. مەوئ تەکب کەچ
یتەمەع ین مەل تئ ین مەب مەک کئ کە ی مە مەن نەراداگائ ی درو مەب: تئ ین ب ان راگدر مەرەب کئ سەک
س ی پ نارۆز هێۆە وەب و، تەدبەکئ مەوئ و تەدبەل مە رەس کە ی ئ ل ات ی گەر چە کە مەن؛ ادوخ
کە ی و ب مەک، و اس ی کە مەوئ تئ ب تەمەرو ح ی ب ی کئ سەک نای، کئ س ی پ ن ئ واد چە کە مەن؛ ئ تەکب
یتس ی و کئ تەک، رەتاود مە ن نازەد مەکن و چ. تەش و رە یۆخ ین ووب ک ی ادەل ی فام نەدراوخ هەچرەپ
مەب مەنەچرە، مەوئ ی زۆدەن ی مەبۆت ین ئوش مەکن و چ؛ مەوئ ارکەتەر، تئ رگەبر مەوئ تار ی مەب مەکەتەر مەب
رەف [Hebrews 12:13–17].”

“Eyi kīrīa gīkwendekana kūrī aingi arīa meyītanīra atī nī metīkītīe ūhorō wa kūma. Handū ha kūreka mītugo yao ya tama njūru, marīngīra mbere na gūkūrūka na mūhiano mūthīku wa kūrutwo wīrutanīre na sophistry ya gūheenīa ya Saitani. Ithahu ndīonagwo ta ithahu. Nīngī ngoro ciao cia ūhorō wa bata nīcīgūtīrītītwo, na ngoro ciao nīciūgītē; o na meciiria mao nī marī na ūgī njūru hingo ciothe. Saitani nīamatheretia ta mītego ya gūkūria ngoro cia andū kūingira mītugo mīthūngūrū itahīkīire, īrīa ithukumia mūndū wothe. ‘Ūrīa wonire thū ītua rīa Musa [rīrīa rīarī thū ya Ngai] akūaga atarī na tha mbere ya aira egerio kana atatū: Rīrī, mwīciragia atī nīagīkorwo akwīhoka ndūrīrītī nene mūno atīa, ūrīa unyītīte Mwana wa Ngai na magūrū, na akabariria thakame ya kīrīkanīro, īrīa yaamūtheretie ūtheri, ta kīndū gītārī gītheru, na akīhinyīrīria Roho wa wega? Nīgūkorwo twamūī Him ūrīa waarete atī, Gūcookia ngūrū nī kwīrīa kwakwa; nī nīngagūcooka, ūguo nīguo Mwathani oigire. Na rīngī, Mwathani nīagaciria andū ake. Nī kīndū kīa gūtīgīrītīka mūno kūgūa moko-inī ma Ngai ūrīa ūtūūrāga’ [Aba-Heburania 10:28–31].” Manuscript Releases, volume 19, 176, 177.